



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန
ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

အမှတ်၊ ၃၆၃/၄၂၁၊ ကုန်သည်လမ်းနှင့် သိမ်ဖြူလမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

E-mail: dgdma@myanmar.com.mm , dma.myan@gmail.com

Tel : 95 1 397640

Website : www.dma-mm.org

PO.Box: 194

Fax: 95 1 397641

ရက်စွဲ၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ ၂၄ ရက်

ကြေငြာချက် (၃/၂၀၁၆)

အကြောင်းအရာ။ Container ဖြင့် ကုန်ပစ္စည်းတင်ပို့သည့် Shipper များ Verified Gross Mass (VGM) ကြေငြာနိုင်ရေးကိစ္စ

၁။ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် Verified Gross Mass (VGM) ကြေငြာနိုင်ရေးကိစ္စအတွက် ဌာန၏ Marine Guidance (1/2016) နှင့် ကြေငြာချက် (၂/၂၀၁၆) တို့အား ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ သို့ရာတွင် ဆိပ်ကမ်းအတွင်း Container ပို့ကုန်များ စီးဆင်းမှု နှောင့်နှေးကြန့်ကြာမှု မရှိစေရေးကို ရည်ရွယ်လျက် အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ် (IMO) ၏ ၂၃-၅-၂၀၁၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော MSC.1/Circ.1548 အရ Verified Gross Mass (VGM) ကြေငြာနိုင်ရေးကိစ္စအား ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလကုန်အထိ အောက်ပါအတိုင်း ဆောင်ရွက်သွားရန် ကြေငြာအပ်ပါသည်-

- (က) သက်ဆိုင်ရာ Port Terminal များသည် မိမိတို့အသုံးပြုလျက်ရှိသည့် Weigh Bridge များ၏ Valid Maker Certificate သို့မဟုတ် Original Equipment Manufacturer Certificate သို့မဟုတ် Updated Inspection Document များကို ၁-၇-၂၀၁၆ ရက် နေ့မတိုင်မီ ဌာနသို့တင်ပြ၍ ယာယီအသိအမှတ်ပြု လက်မှတ်ထုတ်ယူထားရန်
- (ခ) Container ဖြင့် ကုန်ပစ္စည်းတင်ပို့မည့် Shipper များသည် ဌာနတွင် မှတ်ပုံတင်ခြင်းအား ဦးစွာဆောင်ရွက်ပြီး ဌာနက သတ်မှတ်ပေးသည့် Shipper မှတ်ပုံတင်အမှတ်အား ဖော်ပြ၍ VGM ကြေငြာခြင်းကို ဆောင်ရွက်သွားရန်
- (ဂ) အထည်ချုပ်ကုန်ပစ္စည်း (Garment Product) များ တင်ပို့မည့် Shipper များသည် မိမိတင်ပို့သည့် ကုန်ပစ္စည်းအလေးချိန် မှန်ကန်မှုအတွက် တာဝန်ယူကြောင်း ဌာနသို့ တင်ပြ၍ မှတ်ပုံတင်ခြင်းကိစ္စအား ဆောင်ရွက်ရန်
- (ဃ) အထည်ချုပ်ကုန်ပစ္စည်း (Garment Product) များမှအပ ကျန်ကုန်ပစ္စည်းများကို Method 2 အား အသုံးပြု၍ တင်ပို့မည့် Shipper များသည် မိမိတင်ပို့မည့် ကုန်ပစ္စည်းများကို ချိန်တွယ်သည့် Equipment များ၏ အထောက်အထားများနှင့် မိမိတင်ပို့သည့် ပစ္စည်းအလေးချိန် မှန်ကန်မှုအတွက် တာဝန်ယူကြောင်း ဌာနသို့တင်ပြ၍ မှတ်ပုံတင်ခြင်းကိစ္စအား ဆောင်ရွက်ရန်

(c) Method 1 အသုံးပြု၍ Container တင်ပို့မည့် Shipper များသည် ဌာနက ယာယီ အသိအမှတ်ပြုထားသည့် သက်ဆိုင်ရာ Port Terminal များရှိ Weigh Bridge များက ချိန်တွယ်ပေးသည့်အတိုင်း VGM ကြေငြာခြင်းကို ဆောင်ရွက်သွားရန်

(စ) Method 2 အသုံးပြုမည့် Shipper များသည် မိမိတင်ပို့သည့် ကုန်ပစ္စည်းနှင့် Container အလေးချိန်တို့ကို ဖော်ပြ၍ VGM ကြေငြာခြင်းအား ဆောင်ရွက်သွားရန်

၂။ VGM ကိစ္စဆောင်ရွက်ရာတွင် အသုံးပြုသည့် Equipment များ၏ Calibration ဆောင်ရွက်မှုများကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ မတိုင်မီ ဆောင်ရွက်သွားမည် ဖြစ်ရာ သက်ဆိုင်ရာ Port Terminal များနှင့် Shipper များအနေဖြင့် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက် ထားရမည်ဖြစ်ပါသည်။

၃။ VGM ကြေငြာခြင်းကိစ္စနှင့်ပတ်သက်၍ သိရှိလိုသည့်ကိစ္စများအား အောက်ပါအတိုင်း ဆက်သွယ်စုံစမ်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်-

ရေကြောင်းလုပ်ငန်းဌာနခွဲ၊
ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
Phone - ၀၁ ၂၉၆၈၁၇
Email - dma.maritimecommercial@gmail.com

(ပုံ) မောင်မောင်ဦး
ညွှန်ကြားရေးမှူးချုပ်